

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန

အမိန့်ကြော်ငြာစာအမှတ်၊ ၂၀ /၂၀၂၂

၁၃၈၃ ခုနှစ်၊ တပေါင်းလပြည့်ကျော် ၁၅ ရက်

(၂၀၂၂ ခုနှစ်၊ မတ် လ ၃၁ ရက်)

၁။ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာနသည် အခွန်စီမံခန့်ခွဲမှုလုပ်ငန်းစဉ်များကို ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်ရန်၊ အခွန်ဆိုင်ရာဝန်ဆောင်မှုများကို အရည်အသွေးပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်နှင့် အခွန်ထမ်းမှတ်ပုံတင်အမှတ် သတ်မှတ်ခြင်းလုပ်ငန်းစဉ်များကို အဆင်ပြေချောမွေ့စွာဆောင်ရွက်နိုင် ရန်အလို့ငှာ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၈၆၊ ပုဒ်မခွဲ (ခ) အရ အပ်နှင်းထားသော လုပ်ပိုင် ခွင့်ကို ကျင့်သုံး၍ ဤအမိန့်ကြော်ငြာစာကို ထုတ်ပြန်လိုက်သည်။

၂။ အခွန်ဆိုင်ရာစီမံအုပ်ချုပ်မှုဥပဒေ ပုဒ်မ ၉၊ ပုဒ်မခွဲ (က) နှင့်အညီ ပြည်တွင်းအခွန်များဦးစီး ဌာနမှ အခွန်ထမ်းမှတ်ပုံတင်အမှတ် သတ်မှတ်ပေးနိုင်ရန်အတွက် ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် အကျိုး အမြတ်မယူသည့်အဖွဲ့အစည်းတို့သည် အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည် -

(က) ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မတိုင်မီ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီး ဌာနတွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number) သတ်မှတ်ခြင်း မပြုရသေးသည့် ကုမ္ပဏီနှင့် အဖွဲ့အစည်းဖြစ်ပါက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အခွန်ထမ်းမှတ်ပုံတင်အမှတ် လျှောက်ထားရန်၊

(ခ) ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မတိုင်မီ ဖွဲ့စည်းတည်ထောင်ပြီး သို့မဟုတ် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ရပ်ရပ်တွင် မှတ်ပုံတင်ထားပြီး အခွန်ထမ်းမှတ်ပုံတင်အမှတ် (Taxpayer Identification Number) သတ်မှတ်ခြင်း မပြုရသေးသည့် အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းဖြစ်ပါက ၂၀၂၂ ခုနှစ်၊ ဇွန်လ ၃၀ ရက်နေ့ နောက်ဆုံးထား၍ အခွန်ထမ်း မှတ်ပုံတင်အမှတ်လျှောက်ထားရန်၊

(ဂ) ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့နှင့် ယင်းနေ့နောက်ပိုင်းတွင် ဖွဲ့စည်းတည်ထောင်သည့် သို့မဟုတ် အစိုးရဌာန၊ အဖွဲ့အစည်းတစ်ရပ်တွင် မှတ်ပုံတင်သည့်ကုမ္ပဏီ၊ အဖွဲ့အစည်းနှင့် အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းများဖြစ်ပါက ဖွဲ့စည်းတည်ထောင်သည့် သို့မဟုတ်

အကျိုးအမြတ်မယူသည့်အဖွဲ့အစည်းများဖြစ်ပါက ဖွဲ့စည်းတည်ထောင်သည့် သို့မဟုတ် မှတ်ပုံတင်သည့်နေ့မှ ရက်ပေါင်း ၉၀ အတွင်း အခွန်ထမ်းမှတ်ပုံတင်အမှတ် လျှောက် ထားရန်။

၃။ အခွန်ထမ်းမှတ်ပုံတင်အမှတ် သတ်မှတ်ပေးထားပြီးသည့် အခွန်ထမ်းများအနေဖြင့် ဝင်ငွေခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ အထူးကုန်စည်ခွန် ပေးဆောင်ခြင်း၊ အခွန်ကြေညာလွှာ တင်သွင်းခြင်းအပါ အဝင် ပြည်တွင်းအခွန်များဦးစီးဌာနနှင့် ဆက်သွယ်ဆောင်ရွက်မှုများ ပြုလုပ်ရာတွင်လည်းကောင်း၊ ငွေပေးချေမှုများဆောင်ရွက်ခြင်း၊ ကုန်စည်တင်သွင်းခြင်း၊ ပို့ကုန်သွင်းကုန်လိုင်စင်လျှောက်ထားခြင်း၊ တင်ဒါဝင်ရောက်ယှဉ်ပြိုင်ခြင်းအပါအဝင် လုပ်ငန်းဆောင်ရွက်မှု (business transaction) များပြု လုပ်ရာတွင်လည်းကောင်း အခွန်ထမ်းမှတ်ပုံတင်အမှတ်ကို အသုံးပြုရမည်။

၄။ ဤအမိန့်ကြော်ငြာစာသည် ၂၀၂၂ ခုနှစ်၊ ဧပြီလ ၁ ရက်နေ့မှစ၍ အကျိုးသက်ရောက်စေ ရမည်။

ဝင်းရှိန်

ပြည်ထောင်စုဝန်ကြီး

စာအမှတ်၊ စာ/ဘဏ္ဍာ- ၃/၂/၃ (၁၀၉ /၂၀၂၂)

ရက် စွဲ ၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၃၁ ရက်

ဖြန့်ဝေခြင်း

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီရုံး

ပြည်ထောင်စုအစိုးရအဖွဲ့ရုံး

ပြည်ထောင်စုလွှတ်တော်ရုံး

ပြည်သူ့လွှတ်တော်ရုံး

အမျိုးသားလွှတ်တော်ရုံး

ပြည်ထောင်စုတရားလွှတ်တော်ချုပ်

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး

ပြည်ထောင်စုဝန်ကြီးဌာနအားလုံး

ပြည်ထောင်စုရှေ့နေချုပ်ရုံး

ပြည်ထောင်စုစာရင်းစစ်ချုပ်ရုံး

ပြည်ထောင်စုရာထူးဝန်အဖွဲ့

နေပြည်တော်ကောင်စီ

တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့အားလုံး

မြန်မာနိုင်ငံတော်ဗဟိုဘဏ်

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ရုံး

မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ရုံး

မြန်မာနိုင်ငံစာရင်းကောင်စီ

အခွန်အယူခံခုံအဖွဲ့ရုံး

ဗဟိုစာရင်းအင်းအဖွဲ့

ညွှန်ကြားရေးမှူးချုပ်၊ ပုံနှိပ်ရေးနှင့် ထုတ်ဝေရေးဦးစီးဌာန

} မြန်မာနိုင်ငံပြန်တမ်းအပိုင်း (၁)တွင် ထည့်သွင်း
ကြေညာပေးနိုင်ပါရန်။

မြန်မာနိုင်ငံလက်မှတ်ရ ပြည်သူ့စာရင်းကိုင်များအသင်း

မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်

စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနရှိ ဦးစီးဌာနနှင့် အဖွဲ့အစည်းများအားလုံး

ဤဝန်ကြီးရုံး၊ ဌာနခွဲအားလုံး

အမိန့်အရ

ပြည်ထောင်စုဝန်ကြီး (ကိုယ်စား)

(မောင်မောင်ဝင်း၊ ဒုတိယဝန်ကြီး)